

ပါးဆူညါ

GO FORWARD

ပျာတညီအူာထံခဝုဂျာန်အတီဝဂျာ

ယွာစံးဘဉ်စီမိဂျေနကီး
ထီဉ်ယာဘဉ်မနုလဲဉ်.
စံးဘဉ်ပျာအံဉ်စဂုလးဖိ
ဒိသီးကလဲတဂ်ဆူညါ
တက့ဂ်. ၂၆၁.၁၄:၁၅.

လါအီကုဉ် ၂၀၁၆ နံဉ်



▣ လံာ်စိဉ်အမုဉ်နီု - လါအီကုဉ်(၂၁)ခိ

အိမ်ထောင်ရေးကွဲ

ကဏ္ဍာယော၊ နဘူးသတား
ယဘဉ်တံာ်မုာ်တံာ်ဟံးဒိဉ်မး
တံာ်ဘူးအဒိဉ်ကတံာ်တမံး
မုာ်လာယချူးန့ၢ်လံာ်စီဆံ့

ဖဲလာပကံာ်ထီဉ်ဒွဲးထီဉ် ကဏ္ဍာယောအတံာ်ဆိဉ်ဂုး အဆာကတံာ်န့ၢ် ထါသးဝံဉ်နီဉ်ကံာ်(၄၇)တယုာ်အံး အိဉ်ထီဉ် လာပသးကံာ်ပူၤ ဒီးပသးဝံဉ်သကိးမုာ်မးလီၤ. ပုၤကညီစီၤအလံာ်စီဆံ့ လာပဒီးန့ၢ်ဘဉ်အံး မုာ်တံာ်ထူးတံာ်တီၤဒီး ပပာ်လုာ်ပာ်ပူၤအိၤဒိဉ်မး ပကိးလာလံာ်ထု လံာ်စုလံာ်ဟံးယုၤန့ၢ်လီၤ. ပဖးဘဉ်လံာ်စီဆံ့လာပကျိဉ်ဒဉ်ပဝဲအဃိ, ပနံာ် ဟံာ်အိၤသ့, တံာ်သ့ဉ်တံာ်သးဘဉ်ပုၤ, ဒီးန့ၢ်ကံာ်န့ၢ်ဘါ ကိးဆာကတံာ်ဒီးလီၤ. ပဖးအိၤဖဲပဘဉ်ကီဘဉ်ခဲအခါ, ပဘဉ် ဆူးဘဉ်ဆါအခါ, ပသ့ဉ်အုးသးအုးအခါ, ပဖးအိၤဖဲတံာ်သံတံာ်ပုၤအဆာကတံာ်, ပုၤအိဉ်ဖျဉ် ထီဉ်ဒီးတံာ်သ့ဉ်ခုသးခု အဆာကတံာ်လီၤ.

ကဏ္ဍာယောကတံာ်ကတီၤန့ၢ်ပုၤ ဖုသရဉ်မုၤစံဉ်(Rev.Dr. Mason) ဒ်သိးကကွဲးကျိး လံာ်စီဆံ့လာဇုၤတြီၤ ကျိဉ်, လာဟူးလုဉ်ကျိဉ် ဆူကညီစီၤကျိဉ်န့ၢ်လီၤ. ကဏ္ဍာယောဒုာ်တံာ်ကုဉ်ဘဉ်ကုဉ်သ့, တံာ်သးဆးသးဖး, တံာ်ဝံသး စူၤဆိဉ်လီၤသး, တံာ်သ့ဉ်ဆူဉ်သးဆူဉ် လာကကွဲးဒီးထူးထီဉ်န့ၢ်ပုၤ လံာ်စီဆံ့န့ၢ်လီၤ. ပစံးဘူးမးလာကပီၤယုၤ လာ(Rev.Dr.Mason) ဒီးပပုၤကညီဖိသ့ဉ်တဖဉ် လာအမးသကိးတံာ်ဒီး ဖုသရဉ်မုၤစံဉ်န့ၢ်လီၤ. လံာ်စီဆံ့အံး ဘဉ်တံာ်ဖးအိၤလာ ပပုၤကညီဖိအကျါန့ၢ် အိဉ်လံ(၁၆၃)နံဉ်လံန့ၢ်လီၤ. လံာ်စီဆံ့ယုၤအကလုာ်ကထါအံး မူလာ ပပူၤအဃိ ပကဲထီဉ်ပုၤစိာ်တံာ်သးခုကစီဉ်, တံာ်အိဉ်ဖျဉ်ဖိ, ခရံဉ်ဖိတံာ်ကရကရိ အပုၤမးတံာ်ဖိ လာအယုာ်ထီဉ်ထီ ကဏ္ဍာယုဉ်ဂူးခရံဉ်အ မံးန့ၢ်လီၤ.

(၂၁.၈.၂၀၁၆)အနံၤ မုာ်လံာ်စီဆံ့အမုာ်နံၤ လာပတံာ်အိဉ်ဖျဉ်တဖဉ် မးတံာ်ရဲဉ်တံာ်ကျဲၤလီၤဆီ လာတံာ်ဘူဉ် သကိးဘါသကိးအခါန့ၢ်လီၤ. ပအိဉ်ဒီးတံာ်ထာ်ဖျဉ်တံာ်မးဘူဉ်လီၤဆီ လာတံာ်မးသကိးတံာ်ဒီး လံာ်စီဆံ့ကရန့ၢ် လီၤ. ပသးခုလာလံာ်စီဆံ့ကရ ထူးထီဉ်န့ၢ်ပုၤလံာ်စီဆံ့လာခုခါအကျိဉ်, လီလုၤဘုဉ်လာပကနံာ်ဟူ ဘဉ်တံာ်ဖး လံာ် စီဆံ့အသီတကတြုာ်, တံာ်မးစာတံာ်မးလီလံာ်စီဆံ့ ဒီးအဂုၤအဂုၤတဖဉ်န့ၢ်လီၤ. မံကဏ္ဍာယော ကဆိဉ်ဂုၤပုၤလာအ ကွဲး ဒီးထူးထီဉ်ရုၤလီၤကဏ္ဍာယောအကလုာ်ကထါ ဒီးပုၤလာအဖးကဏ္ဍာယောအကလုာ် ကထါလံာ်စီဆံ့ကိးဂးဒဲးတက့ၢ်.




နိဂုံးအတိတ်ကွဲ

လါအီကုန် မှာလါလါ အဒူးသ့နီပု လံာ်စီဆုံအမှါနံန့လီ. ကစာ်ယွအကလုာ်ကထါလါ ပဒီးန့ဘဉ် ခီဖျါလံာ်စီဆုံ ဒူးထံာ်ပု ယွအတံာ်ဘဉ်အသးလါ ပဝဲဟီာ်ခိာ်ဖိတဖာ်အဂီာ်န့လီ.

လံာ်စီဆုံ မှာလံာ်အဂုကတံာ်လါ ပကဖးအီလါ ပတံာ်လဲဆူညါအဂီာ် လါဟီာ်ခိာ်ချါအံန့လီ. တံာ်မူ အထူအယိာ်လါ ကစာ်ယွအတံာ်ပညိာ် လါယွအတံာ်သးအိာ်န့ ပထံာ်ဘဉ်လါကစာ်ခရံာ်န့လီ. ဟံဖျါတံာ်လါ အပူကွံာ်ဒီး တံာ်လါကမအသးဆူမဲာ်ညါတဖာ် တဲဟံစါန့လီ. တံာ်လုာ်ဒီခိာ်အတံာ်စံာ်တဲာ်လီ (မးသဲ ၅:၁-၁၀) မှာတံာ်လါပဒီးန့ဘဉ်တံာ်ဆိာ်ဂုတဖာ် ဒီးတံာ်မုာ်လံာ်လါဆူညါအဂီာ်စ့ာ်ကီးန့လီ. ပသ့ညါဘဉ် ယွအဝံ တဖာ် အတံာ်ထံာ်လါညါ ဒီးယွပကစာ်အတံာ်မာ်လီပု လါ “လဲဆူပုကလုာ်ခဲလံာ်အအိာ် လါတံာ် လီာ်ကီးပုဒဲး ဒီးဒူးကဲထီာ်အဝဲသ့လါ အပျဲာ်အဘိာ်တဖာ်” န့လီ. (မးသဲ ၂၈:၁၉)

လံာ်စီဆုံ မှာတံာ်အုာ်အသးလါကစာ်ယွမတံာ်အဒိာ်အယိာ်တဖာ် လါခါလါအပူကွံာ်ဒီးမှာ်တံာ်ဟ့ာ်ခီ ဟ့ာ်နီတံာ် ဟဲခီဖျါလါယွကမတံာ်အဒိာ်အယိာ် လါမုာ်မဆါတနံအံ ဒီးမုာ်နံမုာ်သီလါအကဟဲတဖာ်အဂီာ် န့လီ. ယွအတံာ်ပူကုပုန့ မှာပုဟီာ်ခိာ်ဖိတဖာ် အတံာ်အိာ်မူ ဒီတစါညါအံအဂီာ်န့လီ.

၂တံမသး ၃:၁၆ ဟံဖျါဝဲအသိး “ကယံာ်တံာ်ကွဲးအသးခဲလံာ်န့ ကွဲးအသးလါယွအသးစီဆုံ, ဒီးဂု လါသိာ်တံာ်သီတံာ်အဂီာ်, လါသိာ်ဃိာ်တံာ်အဂီာ်, လါဃာ်လီတံာ်အဂီာ်, လါသိာ်လိနံလိတံာ် လါတံာ်တီတံာ်လါအ ပူအဂီာ်” အသိးန့ ယွကလုာ်ကထါ ကမူလါပပူဒီး မဲပကမလဲကပီကစာ်ယွန့တက့ာ်.



Samson

စဲမစာ်
နိဂုံး

ပုကညီဘျာထံခဝုရှာ်

Media တစ်မလိ(၇)ဘျီတဘျီ



တစ်ဘဉ်ထွဲတုအိန်လိာ်သးဝဲကျိ၊ ထူးထိန် ရုလီလံာ်လံာ်ဝဲကျိဒီး လံာ်လံာ်ဒီးတံဆဲးတံလံာ်ဝဲ ကျိ ပာ်ဖိန်မသကိး “တံသုဟဆုတံကစီာ်စံာ်စီာ် နံာ်ဒီးတံဆဲးကျိး”တံမလိ(၇)ဘျီတဘျီ ဖဲလိယုလံ(၄-၉)သီ, (၂၀၁၆)နံာ်, ဖဲခဝုရှာာ်တံသုာ်ထိန် ဃုကထာတံအိန်ဖိန်ဒါးနံာ်လီာ်.

ပုဟဲ ထိန်တံမလိလံာ် ကီာ်(၁၆)ဘုာ်ခာ်စး (၂၂)က ဒီးသရံာ်, သရံာ်မုာ် သိန်လိတံတဖန်မုာ်ဝဲ သရံာ်ထိကီာ်သု, သရံာ်ဒိန်မူဖျာာ်ထု, သရံာ်မုာ်ခိရံာ်မံ, သရံာ်မုာ်တုာ်မုာ်ဖျာာ် ဒီးသရံာ်မုာ်လါရံာ်တဖန်နံာ်လီာ်.

တံအိးထိန်တံမလိ ဘဉ်တံမအိာ်ဖဲ (၄.၇. ၂၀၁၆), ဟါ(၃:၀၀)နံာ်ရံာ်ဒီး ပုဟ့ာ်တံကစီာ်မုာ်ဝဲ သရံာ်ဒိန်ဆဲးဖး (တံဘဉ်ထွဲတုအိန်လိာ်သးဝဲကျိ ကမံးတံာ်ဖိ) ဒီးတံပုာ်တံမလိဘဉ်တံမအိာ် ဖဲ (၉. ၇. ၂၀၁၆), ဟါ(၁:၀၀)နံာ်ရံာ်ဒီး ပုဟ့ာ်လီာ်လံာ်အုာ် သးလံာ် သရံာ်ဒိန်ဒီးကထာာ်စဲမစာာ်(ခဝုရှာာ်နံာ်ရံာ်) ဒီးတံကစီာ်ဘဉ်တံဟ့ာ်အိာ်လံာ် သရံာ်ဒိန်ဒီးကထာာ် ရီးခံာ်သု (ထူးထိန်ရုလီလံာ်လံာ်ဝဲကျိ ပုဟဟါလီာ် ဆုာ်နီာ်)နံာ်လီာ်.



ပုဂံကညီဘျာထံခဝဂ္ဂုဏ်ဗိဒိန္ဒါဝဲကကျိဝဲ တဂ်ဇူဒါပုဂံပတိဂ်မုဂ်တဂ်မလိ

(၂၀၁၆)နံ၊ လိယူအပူ ဟိခွါဝဲကကျိ အိဒီးတဂ် ဇူဒါပုဂံပတိဂ်မလိ ယံနံနံလိ။ တဂ်မလိတဘျီအံ တဂ်တိထုမုဂ်ဝဲ “ဟိခွါဒီးတဂ်လထီပုထီလိလသးစိဆု ဒီးမာ မံးရှာဒ်အတဂ်မဖးဒိ” နံလိ။ တဂ်မလိတဘျီအံ ဘဂ်တဂ် မအါ ဝဲနာမုလုဂ်တဂ်အိဒ်ဖိဒ်၊ ကိတကူဒ်နံလိ။

(၄.၆.၂၀၁၆)အနံ၊ နာမုလုဂ်တဂ်အိဒ်ဖိဒ် ဟိခွါဝဲ ကျိဟံးနံမုဒါလု တဂ်မလိလံာ်စိဆုနံလိ။ ပုသိလိလံာ်စိ ဆုမုဂ်ဝဲ သရဲဒိဒ် Dr. သိတူထု ဒီးသရဲဒိဒ် Dr. အံသိ သိလိ “တဂ်သးခုကစိဒ်မလု” အဂ်နံလိ။

(၁၁.၆.၂၀၁၆)အနံ၊ ယူလကတိတဂ်အိဒ်ဖိဒ် ဟံး နံမုဒါလုတဂ်သိလိလံာ်စိဆုနံလိ။ ပုသိလိလံာ်စိဆုမုဂ်ဝဲ သရဲဒိဒ်ဒီးကထာဂ်ကုလမိဒ် ဒီးပဒိဒ်အဲလျာ်ဘျီ သိလိ “တဂ် သးခုကစိဒ်ဒီးတဂ်ဂုထီပုသိထီ” နံလိ။

(၁၈.၆.၂၀၁၆)နံနံ တီသုလုဂ်တဂ်အိဒ်ဖိဒ်ဟိခွါဝဲ ကျိဟံးနံမုဒါလု တဂ်သိလိလံာ်စိဆုနံလိ။ ပုသိလိ လံာ် စိဆုမုဂ်ဝဲ သရဲဒိဒ်ဒီးကထာဂ်မိမဲးသုနံလိ။ နံအဝဲနံ ဟိထွဲ ထီဒ်အံလု နံကယု(၂၁)ခံပတိဂ်တပတိ တဂ်မုထီဂဲထီဒ် အတဂ်ရဲဒ်တဂ်ကျဲ(၃)ဘျီတဘျီနံလိ။

(၂၅.၆.၂၀၁၆)အနံ၊ စံယိလုဂ်တဂ်အိဒ်ဖိဒ် ဟိခွါဝဲ ကျိဟံးနံမုဒါလု တဂ်သိလိလံာ်စိဆုနံလိ။ ပုသိလိလံာ်စိ

ဆုမုဂ်ဝဲ သရဲဒိဒ်ဘျာဝဲ ဒီးသရဲဒိဒ်ဒီးကထာဂ်ဝဲမစာ် သိလိ “ဘျာထံခဝဂ်အတဂ်တဂ်နာ်အဂ်” နံလိ။

(၂.၇.၂၀၁၆)အနံ၊ ကုသစုမနာတဂ်အိဒ်ဖိဒ် ဟိခွါ ဝဲကကျိဟံးနံမုဒါလု တဂ်သိလိလံာ်စိဆုနံလိ။ ပုသိလိ လံာ်စိဆုမုဂ်ဝဲ သရဲဒိဒ်လွဲထု ဒီးသရဲဒိဒ်စိခွဲ သိလိ “တဂ် ဆံဆဲပုတပုအဂ်” နံလိ။

ကိနံဒီး တဂ်သိလိအဆာကတိတဖ် မုဂ်ဝဲ (၈:၀၀- ၁၀:၃၀)နံရံ မုဂ်ဂိတဂ်ဘါဒီး တဂ်မလိလံာ်စိဆုအကတိ၊ (၁၀:၃၀-၁၁:၁၅)နံရံ မုဂ်တဂ်အိဒ်ဘျီဒီး တဂ်အိဒ်အဆာကတိ နံလိ။ (၁၁:၁၅-၁:၀၀)နံရံနံ မုဂ်တဂ်သိလိအဆာကတိ နံလိ။ တဂ်သိလိတဘျီအံ တဂ်ဆဲးလိမံမုဂ်ဝဲ နီတဂ (၁၀၀၀)ဘး ဒီးတနံအံ ပုဟဲထီတဂ်မလိ ကိနံဒီးအိဒ်ဝဲဒ် (၆၀)အဘျာကတိနံလိ။



02/07/2016 08:21



နံနက်ကယာ (၂၁) ခံပတီာ်တပတီာ်တီာ်ယုထံအကျါအကျဲတဖဉ်အတီာ်မလီ

အီကူာ်



ပုကညီဘျာထံခဝုရုာ်, နံနက်ကယာ(၂၁)ခံပတီာ် တပတီာ်အတီာ်တီာ်ကျါအကျဲ တီာ်မလီဘဉ်ယး တီာ်ယုထံကျါ ကျဲတဖဉ်အတီာ်မလီ ဘဉ်တီာ်မအီာ် ဖဲလါယု(၁၃-၁၇)သီ, (၂၀၁၆)နံနံန့လီာ်. တီာ်ရဲဉ်တီာ်ကျါအံာ် ဘဉ်တီာ်တီာ်ခိဉ်ရိဉ်မဲ အီာ်လါကရူာ်(၁)န့လီာ်. ဘဉ်တီာ်မအီာ် ဖဲနံနံတကယာတီာ်စံး

ဘျူးတီာ်သ့ဉ်ထီဉ်ယံာ်ကထာ(၁၂၁)အလူဉ်,ဝုာ်တကူဉ်န့လီာ်. ပုဟဲဟ့ဉ်တီာ်သိဉ်လိတဖဉ်မ့ာ်ဝဲ (Green Pasture Teams) သရဉ်ဟ့ဉ်သါ, သရဉ်မိအူတဖဉ်န့လီာ်. ပုဟဲထီဉ် တီာ်မလီလါ ကီာ်အဘ့ဉ်(၁၀)အခါစး ခဲလကံအိဉ်ဝဲ(၂၀)က န့လီာ်.

တီာ်သ့ပာဆုာ်လံာ်ဖီဉ်ဒါးတီာ်မလီ

ပုကညီဘျာထံခဝုရုာ်, နံနက်ကယာ(၂၁)တီာ်တီာ် ကျါခံပတီာ်တပတီာ်, ကရူာ်(၅) သးကျါအီးထီဉ် "တီာ်သ့ပာ ဆုာ်လံာ်ဖီဉ်ဒါးတီာ်မလီ" ဖဲ(၂၃.၅.၂၀၁၆), ဂါ(၈:၀၀)န့ဉ်ရံဉ် န့လီာ်. တီာ်မလီအံာ် စးထီဉ်လါတီာ်ဘျာတီာ်ဘါ အတီာ်ရဲဉ်တီာ် ကျါဒီးပုဟဲလီာ်ဆုာ်နီာ်မ့ာ်ဝဲ သရဉ်မ့ဉ်န့ထဉ်, ပုဟဲဟ့ဉ်တီာ်ကစီဉ် မ့ာ်ဝဲ သရဉ်ဒီဉ်ဂ့ဉ်ဘီဉ်(ဝဲကျါလါသးစါတီာ်မလီ ကီာ် ပုဟဲလီာ် ဆုာ်နီာ်)န့လီာ်. သရဉ်သိဉ်လိတီာ်တဖဉ်မ့ာ်ဝဲ သရဉ်ကျါဉ်ထု, သရဉ်ဒီဉ်အဲလကံဖီဒီးသရဉ်ကျါဉ်သဲးလ့ဉ်တဖဉ်န့လီာ်.

ပုဟဲထီဉ်တီာ်မလီလါကီာ်(၇)ဘျာခါစး (၁၁)က န့လီာ်. တီာ်မလီအဆါကတီာ်မ့ာ်ဝဲ(၂၃-၂၇.၅.၂၀၁၆)န့လီာ်. ဖဲ(၂၇.၅.၂၀၁၆), ဟါ(၃:၀၀)န့ဉ်ရံဉ် မ့ာ်ဝဲတီာ်ပုာ်က့တီာ် မလီအတီာ်ရဲဉ်တီာ်ကျါဒီး ပုဟဲဟ့ဉ်တီာ်ကစီဉ်မ့ာ်ဝဲ သရဉ်ဒီဉ်ယု ဒုးမူ(ခဝုရုာ်န့ဉ်ဂ့ဉ်သယဲ)န့လီာ်. တီာ်မလီတဘျီအံာ် ဒုးအိဉ် ထီဉ်ဘဉ်လံာ်ဖီဉ်ဒါးဖိတဒါးလါ ပုကညီဘျာထံခဝုရုာ်ဝဲလီာ် န့လီာ်.



ဟိန်ဒိုဒီဗျာန် ကညီဘျာထံတၢ်ဂ့ၤလိာ်မုာ်လိာ် (၉)ဘျီတဘျီ



ပစံးဘျူးယွလုာ် ယွမေတၢ်အဒိန်လုာ် ပဝဲပုၤကညီ ကလုာ်အဂီၢ် လၢပဒီးန့ၢ်ဘၣ်တၢ်သးခုကစီၣ်ဒီး လၢတၢ်သးခုက စီၣ်တၢ်ဖံးတၢ်မၤတဖၣ်အဂီၢ် ယွလုာ်ပုၤ ဒ်သိးပကမ့ၢ်ပုၤမၤသ ကိးတၢ်လၢကလုာ်ဂၤတဖၣ် လၢဘီမုာ်တၢ်သးခုကစီၣ်အဂီၢ် စ့ၢ်ကိးန့ၣ်လီၤ။

ပပုၤကလုာ်တဖၣ် လၢတၢ်ဂ့ၤအါကလုာ်အယိ လဲၤ တုၤလၢတၢ်လီၤအါတီၤ ထံကီၢ်အါဘျီဘၣ်ဆၣ် ပမၤသကိးယွ အတၢ်သးခုကစီၣ်အတၢ်မၤတဖၣ်သ့ဝဲန့ၣ်လီၤ။

ဟိန်ဒိုဒီဗျာန် ကညီဘျာထံတၢ်ဂ့ၤလိာ်မုာ်လိာ် တၢ်ရဲၣ် တၢ်ကျဲၤအံၤ ပမၤဘၣ်တုၤလီၤလၢ (၉)ဘျီတဘျီလံးန့ၣ်လီၤ။ ၂၀၁၆န့ၣ်, လါမ့ၢ်(၂၆-၂၇)သီ ပအိၣ်ဒီး တၢ်ဂ့ၤလိာ်မုာ်လိာ်တၢ်ရဲၣ် တၢ်ကျဲၤ ဖဲခဲးသ့ၣ်တၢ်အိၣ်ဖိၣ်, မဲစိး(Thailand)န့ၣ်လီၤ။ တၢ် တီၢ်ထူမ့ၢ်ဝဲ “ဆူတၢ်ဒိၣ်ထီၣ်လၢသ့ၣ်ဂ့ၢ်သးကျိၤဒီး တၢ်ဒိၣ်တုာ် ဒိၣ်ပုၤ” “Towards Spiritual Growth and Maturity” န့ၣ်လီၤ။ တၢ်ဂ့ၤလိာ်မုာ်လိာ်တဘျီအံၤ ပအိၣ်ဒီးတၢ်ဘျီသကိး ဘါသကိး, တၢ်မၤလိသကိးလံာ်စီဆဲးဒီး တၢ်သိၣ်လိတဖၣ်လၢ အဘၣ်ထွဲဒီးတၢ်တီၢ်ထူအံၤန့ၣ်လီၤ။ လၢတၢ်ဖံးသကိးမၤသကိး အဂီၢ် ပအိၣ်စ့ၢ်ကိးဒီး တၢ်အိၣ်ဖိၣ်ရဲၣ်ဖိၣ်လၢဟိန်ဒိုဒီဗျာန်ကညီ ဘျာထံတၢ်ဂ့ၤလိာ်မုာ်လိာ် အတၢ်ဖံးတၢ်မၤလၢ ပကမၤသကိး ဆူညါအဂီၢ်စ့ၢ်ကိးန့ၣ်လီၤ။



ဒိၣ်န့ၢ်ပုၤဘၣ်မုာ်ဒါတဖၣ်



တၢ်သ့ၣ်ထီၣ်ကိၣ်ဒွဲ

လၢတၢ်သးခုကစီၣ်တၢ်မၤအဂီၢ် ဖဲ(၂၀၁၅-၂၀၁၆)န့ၣ် အပူၤ ပဆိၣ်ထွဲဘၣ်တၢ်မၤလီၤ(၃)တီၤ ဒီဖျိ KKBC(၁)တီၤ, ဒီးဒီဖျိ TKBC(၂)တီၤန့ၣ်လီၤ။ တၢ်မၤလီၤတဖၣ်အံၤ ဘၣ်တၢ် ဆိၣ်ထွဲအံၤ တနံၣ်ယံၤစ့(၁၅၀၀၀)ဘးစ့ၢ်စ့ၢ်န့ၣ်လီၤ။

လၢတၢ်ကွၢ်ထွဲပုၤဖိသ့ၣ်လၢ အလိၣ်ဘၣ်တၢ်မၤစၢၤ ဒီးဖိၣ်ယဲဖိတဖၣ်အဂီၢ် တၢ်သ့ၣ်ထီၣ်ကိၣ်ဒွဲ ဖဲဝဲကံၢ်မဲန့ၣ် ဝံလံအယိ



အိတ်ဖိုင်စံးကတိလသကိး



အိတ်ဖိုင်စံးကတိလသကိး

တယံဘုဒီး တံးဖဲတံးမတဖုန် ကဘုန်တံးစးထီၣ်အိၣ်စွာ်ကိး န့ၣ်လီၤ.

လၢတံးမသကိးတံးအပူၤ ပအိၣ်ဒီးပုန်ဘျးစဲ(၄)ဗု လၢအမုာ်ဝဲ တံးသးခုကစီၣ်ဒီးမံးရၢၣ်ပုန်ဘျးစဲ, ခရံၣ်ဖိတံးကုၣ် ဘုန်ကုၣ်သ့ပုန်ဘျးစဲ, ဟိမုာ်ပုန်ဘျးစဲ ဒီးသးစာ်ပုန်ဘျးစဲတဖုန် န့ၣ်လီၤ.

တံးသးခုကစီၣ်ဒီး မံးရၢၣ်ကမံးတံးဖိတဖုန် တီၣ်ဟံ် လၢကလဲၤဆူ KKBC တံးမၤလီၤ လၢဟီၣ်ခိၣ်ဒီးဖျၢၣ်ပုၤကညီ ဘျၢထံတံးဂူလီၤမုာ်လီၤ ဆိၣ်ထွဲအိၣ်လၢ ကလဲၤဂူလီၤသးဒီး ကဟ့ၣ်ဂံၢ်ဟ့ၣ်ဘါ, ဘျၢသကိးဘါသကိးယျၢန့ၣ်လီၤ.

ပုၤသးစာ်တဖုန် ကအိၣ်ဒီး Youth Convergence

(၃)ဘျီတဘျီ ဖဲတံးမုာ်ခံ, ဝုၢ်ကံၢ်မဲအပူၤန့ၣ်လီၤ.

ဟိမုာ်ပုန်ဘျးစဲ အိၣ်ဒီးတံးသးတံးကျဲၤလၢ ကထုး ထီၣ်ကညီတံးအိၣ်တံးအိၣ်အလံာ်ဒီး ခရံၣ်ဖိတံးကုၣ်သ့ပုန်ဘျးစဲ ကမံးတံးဖိတဖုန် ကုၣ်ထီၣ်ဖးလီၤလၢ တံးဖဲတံးမတဖုန် က တုၤလီၤတီၤလီၤဒီး ကကဲထီၣ်တံးမၤစၢၤလၢ ခရံၣ်ဖိလံၤပျီၣ်ဘီၣ် တဖုန်အဂီၢ်န့ၣ်လီၤ.

လၢဟီၣ်ခိၣ်ဒီးဖျၢၣ် ကညီဘျၢထံတံးဂူလီၤမုာ်လီၤ(၉) ဘျီတဘျီအံၤ ခၢၣ်စးဒီး ကမုာ်တဖုန်လၢ အဟဲတဖုန်မုာ်ဝဲ ကီၢ်ပံၤယီၤ, Thailand, KKBC, Australia, America, Canada, Singapore, Finland ခဲလၢကံၢ်ဖိုင် ပုၤသးစာ်မံၤ အိၣ်ဝဲ(၁၁၈)ဂၤန့ၣ်လီၤ.

သရၢၣ်ဒိၣ်ဒီးကထာၣ်စဲမစၢၣ်



တံးအိၣ်သကိးဘျၢၣ်စီဆံ

တၢ်ဘိးဘၣ်သ့ၣ်ညါဆူဗူသီဃ်, ဝဲရဲးယဲ, ဗုသၣ်ယုၢ် န့ၣ်ဖိထၢဖိတဖၣ်အအိၣ်

တနံၣ်အံၤ ပမၤဘၣ် ဗုသီဃ်, ဝဲရဲးယဲ, ဗုသၣ်ယုၢ်န့ၣ်ဖိထၢဖိတဖၣ်, တၢ်ဂ့ၢ်လိာ်မုၢ်လိာ်ပဲၤထီၣ် (၂)ဘျီတဘျီ ဝဲလါအ့ၣ်ဖြၣ်(၉-၁၀)သီ, ၂၀၁၆နံၣ်, ဝဲသဝီၣ်တဖၣ် ဝံၤဝဲဂ့ၢ်ဂ့ၢ်ဘၣ်ဘၣ်အယီ လၢတၢ် စံးဘျူးက့ၤယွၤအပူၤ န့ၣ်ဖိထၢဖိ(၃)န့ၣ် ဟ့ၣ်မၤဘျီလဲၤဆူညါမဲးကစံ သၢကလးဘးတီတီ န့ၣ်လီၤ.

နံၣ်လၢကဟဲစ့ၢ်ကိး ကွဲမုၢ်ဘၣ်န့ၣ်ဖိထၢဖိသၢန့ၣ် လၢအအိၣ်လၢ ကီၢ်အမဲရကၤ, ကီၢ်ယုရပၤ, ကီၢ်အိးစကြုလယၣ်, ကီၢ်ကိၣ်တဲၣ် ဒီးကီၢ်ပံၤယီၤအပူၤ သကုၤဆးဒးတဖၣ် (၂၀၁၇)နံၣ်, လါအ့ၣ်ဖြၣ် အခိၣ်ထံးတနွံ ဟဲက့ၤဒီးဘျီသကိးဘါသကိး စံးဘျူးစံးဖိၣ်သကိးယွၤတက့ၢ်န့ၣ် မ့ၢ်ပတၢ်ဘိးဘၣ်သ့ၣ် ညါဒီးကွဲမုၢ်ဘၣ်သ့ၣ်ကိးဂၤဒဲးန့ၣ်လီၤ. မိယွၤအမံၤ ကဘၣ်တၢ်ဟံၣ်ဒိၣ်အီၤလၢ န့ၣ်ဖိထၢဖိ(၃)န့ၣ်အံၤ အပူၤထီဘိတက့ၢ်.

ဗုသရၣ်ဒိၣ်ဟါရွၢ်နံၣ် (န့ၣ်ဖိထၢဖိ(၃)န့ၣ်ခၢၣ်စး)

တၢ်စံးဘျူးဆာဂ့ၢ်

လၢတၢ်မၤသကိးတၢ်သးခုကစီၣ်တၢ်မၤ ဒီဖျါလဲၤဆူညါမဲးကစံအကီၢ် သရၣ်ဝါဒိ(Garden City, Kansas, USA)ဟ့ၣ်မၤဘျီလဲၤဆူညါ မဲးကစံ ၄၉၀၀၀ဘးတီတီန့ၣ်လီၤ.



စံးဘျူးဒီးဆာဂ့ၢ်ဘၣ် သရၣ်ဝါဒိ လၢမိယွၤအမံၤကလဲၤယုာ်တၢ်ဒီးနၤ မၤန့ၢ်အိၣ်ကဲ, ပုၤဒုၣ်ပုၤဒါ, ဘၣ်ဘျူးဘၣ်ဖိၣ်အါလၢယွၤထီဘိ တက့ၢ်.

လၢတၢ်သ့ၣ်နီၣ် ဗုစီၤစ့ၣ်သါ လဲၤပုၤကွၢ်ဟီၣ်ခိၣ်ပဲၤထီၣ် (၂၀)နံၣ် ဝဲလါအီကုာ် ၂၁သီအကီၢ် ဝဲနီၢ်နံၣ် ဟ့ၣ်မၤဘျီလဲၤဆူညါမဲးကစံ ၂၀၀၀၀ဘးတီတီန့ၣ်လီၤ.

စံးဘျူးဘၣ် ဝဲနီၢ်နံၣ်လၢအဟ့ၣ်မၤဘျီတၢ်န့ၣ်လီၤ. မိယွၤကမၤပုၤန့ၢ်တၢ်လိာ်ကိးအမံၤဒဲး, အတၢ်ဆိၣ်ဂ့ၢ်အါကဘၣ်လၢနၤယုာ်ဒီး ဝဲ လံၤ န့ၣ်ထၢကိးဂၤဒဲးတက့ၢ်.

ဖိခွါစီၤမဲးကၢၣ်န့ၢ်ရံၣ်ဒိၣ် ချူးန့ၢ်န့ၢ်အိၣ်ဖျါဆာက့ၤ(၄)ဝိတဝီ ဝဲလါအီကုာ် ၂၂သီအယီ မိမိသရၣ်မုၢ်ရံၣ်ထီၣ်ဖိ ပါပါသရၣ်န့ၢ်သဘျူ စံးဘျူး ယွၤ ဒီးဟ့ၣ်မၤဘျီ လဲၤဆူညါမဲးကစံ ၂၀၀၀၀ဘးတီတီန့ၣ်လီၤ.

စံးဘျူးဘၣ် မိမိပါပါလၢအဟ့ၣ်မၤဘျီတၢ်န့ၣ်လီၤ. မိဖိခွါဖိ ကအိၣ်ပဲၤဒီးတၢ်အိၣ် ဆူၣ်အိၣ်ချ့, တၢ်သးခု ဝဲန့ၢ်အိၣ်ဖျါဆာက့ၤအံၤ, ကချူးန့ၢ်ကဒီးန့ၢ်အိၣ်ဖျါဆာက့ၤ အဝီတဖၣ်အဝီ, ဒိၣ်ထီၣ်လၢနီၢ်ခိးနီၢ်သးတက့ၢ်န့ၣ် မ့ၢ်ပတၢ်ဆာဂ့ၢ်ထုကဖၣ်န့ၣ်လီၤ.



ဒီးနွ်သ့လံ

ပုၤကညီအလံာ်အလဲာ်တဖၣ် ဘၣ်တၢ်စဲကျဲးထုးထီၣ်ရၤလီၤတ့ၢ် လၢအပူၤကွံာ်အနံၣ် အကယၤသ့ၣ်တဖၣ်လံန့ၣ်လီၤ. ပုၤလၢအဒုးအိၣ်ထီၣ်န့ၣ်ပုၤ ပုၤကညီကျိၣ် လံာ်ဖျၢၣ် မ့ၢ်ဝဲ သရၣ်ယီၤန့ၣ်ဝံး (Jonathan Wade) န့ၣ်လီၤ.

၁၈၄၁နံၣ်န့ၣ် သရၣ်မ့ၢ်စံၣ် ထုးထီၣ်ပုၤကညီအတၢ်ပရာ လၢအမံၤမ့ၢ်ဝဲဆၣ်တူၢ်ဂီၤ ဖဲဝဲဒဝဲၣ်န့ၣ်လီၤ. ဒီးလၢ ထံကျိတဲးကြွဲးစံအမုၢ်ထီၣ်တကပၤန့ၣ် တၢ်ပရာအဝဲအံၤ မ့ၢ် တၢ်ပရာအဆိကတၢ်တဘျီလၢ အဘၣ်တၢ်ထုးထီၣ်လၢထံဖိကီၢ်ဖိအကျိၣ်န့ၣ်လီၤ.

မ့ၢ်လၢ ကစၢ်ယွၤအဘျုးအဖျိၣ်အယိ ပမၤန့ၣ်က့ၤ ဆၣ်တူၢ်ဂီၤမဲးကစံအံၤ ဒီဖျိ (KBCUSA) ခိၣ်န့ၣ် အယိလီၤ. ပဟ်ဖျိၣ်သုးကျဲၤထုးထီၣ်က့ၤ ဒ်လံာ်တဘျီအသိး (အဘၣ်-၁) လံ. ဒီးကဟီၢ်ထွဲထီၣ်အခံ ဓါးကီးလီၤ. မ့ၢ်ပတၢ်န့ၣ်သိယံလၢအယိ ပုၤလၢ အဲၣ်ဘၣ် ကညီလံာ်လဲၢ် ဒီးတၢ်စံၣ်စါတဲစါတဖၣ် ဒီးန့ၣ်အီၤသ့လံန့ၣ်လီၤ.



- ဒီးန့ၣ်ဘၣ်အီၤသ့ ဖဲ - ခဝဲရၢၣ်တၢ်ဆါလံာ်ကျဲး, လဲၤဆူညါစဲကျဲးတား, ၃၉၆, ဘိၣ်ခူၤကျဲး, လါမတီၣ်, ဝုၢ်တက့ၢ်.
- ကွဲၤဒီးန့ၣ်နီၣ်ဂံၢ် - ၀၉၅၀၇၉၄၅၉, ၀၉၇၃၀၉၃၇၃၉, ၀၉၇၉၈၁၅၆၅၅၂, ၂၁၄၈၉၉(၁၀၁)